

**နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားနိုင်ငံခြားရေး နှင့်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
(၉-၆-၂၀၂၂ ရက်၊ နေပြည်တော်)**

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၉-၆-၂၀၂၂ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် H.E. Dr. KUNG Phoak က မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယား နိုင်ငံမှ ယူဆပါကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅) ချက်၏ စတုတ္ထအချက်အား အကောင်အထည် ဖော်ဆောင်ရာတွင် လိုအပ်ချက်ဆန်းစစ်ခြင်းလုပ်ငန်းများအပါအဝင် ဖြစ်ပေါ် တိုးတက်မှုများကို ကျေနပ်အားရပါကြောင်း၊ ကျန်ရှိသည့် အချက်များနှင့်ပတ်သက်၍ အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင် သွားရန် ဆွေးနွေးပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည့်ဝသောဒီမိုကရေစီ တည်ဆောက် ရေးအတွက် ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးသည် အခြေခံအုတ်မြစ်များဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိ ပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးကိုရည်ရွယ်၍ အာဆီယံ၏ တူညီဆန္ဒ(၅) ချက်အကောင် အထည်ဖော်ဆောင်ရေး၌ သိသာ ထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်သည့်ကိစ္စရပ်များသည် နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှု မပြုသင့်ပါကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅) ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

H.E. U Wunna Maung Lwin , Union Minister for Foreign Affairs receive H.E. Dr. KUNG Phoak, Secretary of State for the Ministry of Foreign Affairs and International Cooperation and Head of the office of the Special Envoy of the ASEAN Chair (9-6-2022, Nay Pyi Taw)

H.E. U Wunna Maung Lwin, Union Minister for Ministry of Foreign Affairs received the Cambodia Delegation led by H.E. Dr. KUNG Phoak, Secretary of State for the Ministry of Foreign Affairs and International Cooperation and Head of the office of the Special Envoy of the ASEAN Chair on 9 June 2022 at the Ministry of Foreign Affairs in Nay Pyi Taw. The Meeting was attended by Director-General, Deputy Directors-General and officials from Ministry of Foreign Affairs.

H.E. Dr. KUNG Phoak expressed Cambodia's view to have constructive engagement but not isolation on the issues of Myanmar upholding the principle of non-interference in one country's internal affairs. He then mentioned that Cambodia noted with satisfaction on the progress made in implementation of the Point 4 of the Five-Point Consensus including the Joint Needs Assessment. He further exchanged views on ways and means to implement the other points of the Five-Point Consensus in mutually agreeable and comfortable manner.

Union Minister explained that Myanmar's Government has been striving to reinstate Democracy including through Peace Negotiation with Ethnic Armed Organizations as Peace and Prosperity are the fundamental steps for building flourishing Democracy. He then informed that Myanmar made significant progress in implementation of the Five-Point Consensus especially in Point 4 aiming for the betterment of Myanmar people. He also reiterated that developments in Myanmar are just the internal affairs of the country and should not be regionalized or internationalized. Moreover, he reaffirmed Myanmar's readiness and willingness to cooperate with each and every ASEAN Member State in the implementation of Five-Point Consensus in line with the existing rules and regulations of the Republic of the Union of Myanmar.

